

ပင်ရင်းမှနှုတ်ယူပေးသွင်းငွေ (Withholding Tax)



- ❖ ပင်ရင်းမှနှုတ်ယူပေးသွင်းငွေ(WT)သည် အခွန်အမျိုးအစားတစ်ခု မဟုတ်ပါ။ ဝင်ငွေခွန်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်၍ ကြိုတင် ပေးသွင်းသည့် ဝင်ငွေခွန် ဖြစ်ပါသည်။
- ❖ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်များလွတ်ကင်းမှုမရှိစေဘဲ အပြည့်အဝကောက်ခံရရှိရေးအတွက် **ပေးချေငွေတစ်ရပ်ပေါ် ပေါက်တိုင်း** ငွေထုတ်ပေးသူကပေးချေငွေအပေါ် အခွန်ဖြတ်တောက် ပေးသွင်းခြင်းသာ ဖြစ်ပါ သည်။

ပင်ရင်းမှနှုတ်ယူပေးသွင်းငွေအမျိုးအစားနဲ့ ရာခိုင်နှုန်း

- ❖ လစာခေါင်းစဉ်က လစာထုတ်ပေးချိန်မှာ နုတ်ယူပေးသွင်းငွေက လစာကြိုတင်ဝင်ငွေခွန်သာ ဖြစ်ပါ သည်။
- ❖ စီးပွားရေးလုပ်ငန်းတစ်ရပ် လုပ်ကိုင်ရာမှာ ပေါ်ပေါက်လာသည့် ပေးချေငွေအမျိုးအစားများနဲ့ ပေးချေရမည့်သူအပေါ် မူတည်ပြီး ရာခိုင်နှုန်းများနဲ့ ခွဲခြားထားပါသည်။



- ❖ ပြည်ပနေနိုင်ငံခြားသားသို့ ပေးချေငွေဖြစ်ပါကပေးချေငွေ အားလုံး အပေါ် သတ်မှတ်ရာခိုင်နှုန်းများအတိုင်း နုတ်ယူပေးသွင်း ရပါမည်။(အတိုးပေးငွေအမျိုးအစားတစ်ခုတည်းသာနိုင်ငံတော် အတွင်း ပြည်ပနေနိုင်ငံခြားသား၏ ရုံးခွဲဖွင့်လှစ်ပြီး၊ ပြည်တွင်း၌ ဝင်ငွေခွန်စည်းကြပ်မှုခံယူနေလျှင် WT မနှုတ်ယူရပါ)

အမှတ်စဉ်	ပေးချေငွေအမျိုးအစား	ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားများအတွက် နုတ်ယူရန် ရာခိုင်နှုန်း	ပြည်ပနေနိုင်ငံခြားသားအတွက် နုတ်ယူရန် ရာခိုင်နှုန်း
(က)	အတိုးပေးငွေများ	-	၁၅%
(ခ)	လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေး စသည်တို့ကို အသုံးချခွင့်ပြုသည့်အတွက် ပေးချေငွေများ	၁၀%	၁၅%
(ဂ)	ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ နိုင်ငံပိုင်လုပ်ငန်းများ၊ စည်ပင်သာယာရေး အဖွဲ့များက တင်ဒါစနစ် သို့မဟုတ် လေလံစနစ် သို့မဟုတ် ဈေးပြိုင်ပေါ်ယူသည့် စနစ် သို့မဟုတ် ကန်ထရိုက်စာချုပ် သို့မဟုတ် သဘောတူစာချုပ် သို့မဟုတ် အခြား စနစ် တစ်ခုခုဖြင့် နိုင်ငံတော်အတွင်း ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ပေးစေခြင်း၊ ဝန်ဆောင်မှု ဆောင်ရွက်ပေးစေခြင်းတို့အတွက် ပေးချေငွေများ	၂%	၂.၅%
(ဃ)	နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းများ၊ အစုစပ်လုပ်ငန်း၊ ဖက်စပ်လုပ်ကိုင်သည့်လုပ်ငန်း၊ ကုမ္ပဏီ၊ တစ်ဦးချင်းပုဂ္ဂိုလ်တို့ စုပေါင်းထားသည့် အဖွဲ့အစည်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မှတ်ပုံတင်၍ ဖွဲ့စည်း ထားသည့်အဖွဲ့အစည်း သို့မဟုတ် အသင်းအဖွဲ့၊ သမဝါယ မအသင်းနှင့် နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင်လုပ်ငန်းများက ကန်ထရိုက်စာချုပ် သို့မဟုတ် သဘောတူစာချုပ် သို့မဟုတ် အခြား စနစ်တစ်ခုခုဖြင့် နိုင်ငံတော်အတွင်း ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းဆောင်ရွက်ပေးစေခြင်း၊ ဝန်ဆောင်မှုဆောင်ရွက်ပေးစေခြင်း တို့အတွက် ပေးချေငွေများ	-	၂.၅%

အမှတ်စဉ်(ဂ)ပါပေးချေငွေများအတွက်-

- (၁) နိုင်ငံတော်အတွင်းမဟုတ်လျှင်၊
- (၂) နှစ်တစ်နှစ်အတွင်း စုစုပေါင်းပေးချေငွေ ကျပ်သိန်း၁၀နှင့် အောက်ဖြစ်လျှင်၊
- (၃) အစိုးရဌာန အဖွဲ့အစည်းအချင်းချင်းဖြစ်လျှင်၊ WTနုတ်ယူပေးဆောင်ရန်မလိုပါ။

အမှတ်စဉ်(ဃ)ပါပေးချေငွေများအတွက်-

- (၁) နိုင်ငံတော်အတွင်းမဟုတ်လျှင်၊
- (၂) ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားအား ပေးချေခြင်းမဟုတ်လျှင်၊ WTနုတ်ယူပေးဆောင်ရန် မလိုပါ။ ပြည်ပနေနိုင်ငံခြားသားအား ပေးချေသည့်ငွေမည်မျှပင် ဖြစ်စေ WT နုတ်ယူပေးဆောင်ရမည် ဖြစ်ပါသည်။

ပင်ရင်းမှနှုတ်ယူပေးသွင်းရန် တာဝန်ရှိသူများ

- ပေးချေငွေအမျိုးအစားများအတွက် ငွေပေးချေသူသည်-
 - ❖ ပုဂ္ဂိုလ်စုအဖွဲ့အစည်းဖြစ်က ငွေထုတ်ပေးရန် တာဝန်ရှိသူက လည်းကောင်း၊ အမှတ်စဉ်(က) နှင့်(ခ)ပါ ပေးချေငွေအတွက် တစ်ဦးချင်းပုဂ္ဂိုလ်များသည်လည်းကောင်း နုတ်ယူပေးဆောင်ရန် တာဝန်ရှိပါသည်။

ပေးသွင်းရမည့်အချိန်

- ❖ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းဖြစ်က နုတ်ယူသည့်နေ့၊ အခြားသူဖြစ်ပါက နုတ်ယူထားသည့်နေ့မှ ခုနစ်ရက်အတွင်း သက်ဆိုင်ရာအခွန်ရုံး၏ ဘဏ်စာရင်းသို့ နုတ်ယူခြင်းခံရသူ၏ အမည်/လုပ်ငန်းအမည်ဖြင့် ပေးသွင်းရန် လိုအပ်ပါ သည်။

တွက်ချက်ပုံနမူနာ

$$\begin{aligned} & \text{ကျပ်} \\ \text{ပေးချေရန်ငွေစုစုပေါင်း} & = A \\ \text{နုတ်-ကျသင့်ကုန်သွယ်လုပ်ငန်းခွန်(၅/၁၀၅)} & = (B) \\ \text{နုတ်ယူရမည့် WT} & = (A-B) \times \text{နုတ်ယူရမည့်ရာခိုင်နှုန်း} \end{aligned}$$

ခုနှိမ်ခွင့်ရှိပါသလား

- ❖ ပြည်ပနေနိုင်ငံခြားသားထံ ပေးချေငွေမှ နုတ်ယူပေးသွင်းသည့် အခွန်ငွေကို ပြည်ပနေနိုင်ငံခြားသားအတွက် အပြီးသတ် စည်းကြပ်မှုအရ ပေးသွင်းသည်ဟု မှတ်ယူပါသည်။
- ❖ ပြည်ပနေနိုင်ငံခြားသား၏ ရုံးခွဲအဖြစ် ပြည်တွင်း၌ ဆောင်ရွက်ခဲ့သည့်လုပ်ငန်းအပေါ် ဝင်ငွေခွန်ဥပဒေနှင့်အညီ စည်းကြပ်ခြင်းကိုခံယူပါက နုတ်ယူပေးသွင်းခဲ့သည့် အခွန်ကို စည်းကြပ်မှုအရ ကျသင့်အခွန်မှ ခုနှိမ်ပေးပါမည်။
- ❖ ပြည်ပနေနိုင်ငံခြားသားသည် မြန်မာနိုင်ငံနှင့်အခွန်နှစ်ထပ်စည်းကြပ်မှုရှောင်ရှားရေးနှင့် ငွေကြေးထိန်ချန်မှုကာကွယ်ရေးသဘောတူစာချုပ် (Agreement for Avoidance of Double Taxation and Prevention of Fiscal Evasion) ချုပ်ဆိုထားသည့် နိုင်ငံမှဖြစ်ပြီး၊ ယင်းနိုင်ငံ၏ ပြည်တွင်း နေဖြစ်ကြောင်း၊ ဆိုင်ရာနိုင်ငံ ပြည်တွင်းအခွန်ဌာနက အခွန်ပေးဆောင်နေကြောင်း အထောက်အထား တင်ပြလာပါက သက်ဆိုင်ရာနိုင်ငံနှင့် ချုပ်ဆိုထားသော သဘောတူစာချုပ်ပါ ရာခိုင်နှုန်းအတိုင်း နုတ်ယူရမည်။
- ❖ ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားထံ ပေးချေငွေမှ နုတ်ယူပေးသွင်းငွေများကို စည်းကြပ်မှုအရ ကျသင့်အခွန်မှ ခုနှိမ်ပေးပါမည်။

❖ အပြီးသတ်စည်းကြပ်မှုတွင် ကျသင့်အခွန်မှ ခုနှိမ်ခွင့်တောင်းခံသည့် အခါ မိမိတို့ကုမ္ပဏီအမည်ဖြင့် ပေးသွင်းထားသည့် ချလန်များနှင့် ပင်ရင်းမှနုတ်ယူပေးသွင်းပြီးကြောင်း အထောက်အထား လက်မှတ်ပတစ်(ဝင)-၁၇များတင်ပြပေးရမည်ဖြစ်ပါသည်။

ပင်ရင်းမှနုတ်ယူပေးသွင်းသည့် ဝင်ငွေခွန်ကောက်ခံခြင်းကြောင့် မည်သည့်ကျေးဇူးများရရှိပါလဲ

- ❖ ပေးချေငွေအမျိုးအစားတစ်ရပ်အတွက် ငွေထုတ်ပေးချိန်တွင် ပင်ရင်းမှနုတ်ယူပေးသွင်းငွေကို ဖြတ်တောက်၍ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းခြင်းဖြင့် အခွန်တိမ်းရှောင်မှုများကိုလျော့ကျစေခြင်း၊ နိုင်ငံတော်မှရသင့်ရထိုက်သည့်အခွန်များကို အချိန်နှင့်တပြေးညီ ရရှိနိုင်ခြင်းစသည့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးများဖြစ်ပေါ်စေပါသည်။
- ❖ အခွန်ထမ်းဆောင်ရသူများ အနေဖြင့်လည်း အခွန်များကို ကြိုတင်ပေးဆောင်ခဲ့ခြင်းဖြစ်၍ အခွန်စည်းကြပ်မှုပြီးသည့်အခါ ထပ်မံပေးဆောင်ရမည့်အခွန်ကိုသာ ပေးဆောင်ရန်ဖြစ်သောကြောင့် ဝန်ထုတ်ဝန်ပိုး မဖြစ်စေသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ထို့အတွက် နိုင်ငံတကာတွင်လည်း ငွေထုတ်ပေးချိန်တွင် ပင်ရင်းမှနုတ်ယူပေးသွင်းငွေ (Withholding Tax) ကို ဖြတ်တောက် ပေးဆောင်စေလျက် ရှိပါသည်။

အခွန်တာဝန်

❖ ရသင့်ရထိုက်တဲ့ အခွန်များကို ဥပဒေနှင့်အညီ ပေးဆောင်ကြပါသော အခွန်ထမ်းများနှင့် ပေးချေငွေ ပေါ်ပေါက်ရာတွင် နိုင်ငံတော်ကိုယ်စား ရသင့်ရ ထိုက်သည့်အခွန်ကို ပင်ရင်းမှနုတ်ယူ၍ ပေးဆောင်ပေးကြပါသော အဖွဲ့အစည်းအသီးသီးအား အထူးကျေးဇူးတင်ရှိပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန

အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာအခွန်ဦးစီးဌာနမှူး ရုံးများနှင့် အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(ရုံးချုပ်) ၀၆၇-၃၄၃၀၅၃၃၊ ၀၆၇-၃၄၃၀၅၂၂၊ (ရန်ကုန်) ဖုန်း- ၀၁ - ၃၇၈၃၇၀၊ ၃၇၈၃၇၂၊ (မန္တလေး) ၀၂-၄၀၃၀၁၉၂၁ သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

**ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန**



**ပင်ရင်းမှနုတ်ယူပေးသွင်းသည့် ဝင်ငွေခွန် (Withholding Tax)
ပေးဆောင်ရာတွင် သိရှိဆောင်ရွက်ကြရမည့် အချက်များ**



Internal Revenue Department
Office Building (46), NayPyi Taw
<https://www.irdmyanmar.gov.mm>